



ရှမ်းပြည်နယ်တောင်ပိုင်း (၄) မြို့နယ်၏
ဘတ်ဂျက်(ရသုံးမှန်းခြေ)နှင့် ကျား၊မ အလေးပေးမှု
ကနဦးလေ့လာခြင်း။



မာတိကာ

၁။နိဒါန်း	2
၂။ စီမံကိန်းနောက်ခံ အကျဉ်း	2
၃။ စီမံကိန်းအကောင်အထည် ဖော်ဆောင်ရွက်ချက်များ	3
၃.၁။ စီမံကိန်းမိတ်ဆက်ခြင်း	3
၃.၂။ စွမ်းရည်မြှင့်သင်တန်း ပြုလုပ်ခြင်းနှင့် စစ်တမ်းကောက်ရန်ပြင်ဆင်ခြင်း	5
၄။ တွေ့ရှိချက်များ	7
၄.၁။ ဒေသနေပြည်သူများ ဒေသဖွံ့ဖြိုးရေးစီမံကိန်းနှင့်ပတ်သက်၍ သတင်း အချက်အလက်ရရှိမှုနှင့် သိရှိမှု	7
၄.၂။ ဒေသနေပြည်သူများ၏ ပူးပေါင်းပါဝင်ခွင့်ရမှု	10
၄.၃။ အမျိုးသမီးများ၏ အခန်းကဏ္ဍ	12
၅။အကြံပြုသုံးသပ်ချက်	17

၁။နိဒါန်း

မြန်မာနိုင်ငံသည် ကျား၊မ ရေးရာမညီမျှမှုများကိုလျော့ချရန်အတွက် ကတိကဝတ်ပြုထားသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး (၂၀၁၃)ခုနှစ်တွင်အစိုးရအဖွဲ့များ၊ အစိုးရမဟုတ်သောအဖွဲ့များ နှင့် ဖွံ့ဖြိုးရေးမိတ်ဖက်များအားအမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာအမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း (NSPAW)ကိုပံ့ပိုးအကောင်အထည်ဖော်ရန် ဖိတ်ခေါ်ခဲ့ပါသည်။ ထိုသို့ လုပ်ဆောင်ရာတွင် နိုင်ငံတစ် နိုင်ငံ၏ ဘတ်ဂျက် (ရသုံးမှန်းခြေလျာထားငွေ)များတွင် ကျား၊မ အလေးပေး၍ မည်မျှရေးဆွဲသည်မှာ အရေးကြီးသော ကဏ္ဍတစ်ရပ် ဖြစ်လာပါသည်။ နိုင်ငံတစ်နိုင်ငံ၏ ဘတ်ဂျက် (ရသုံးမှန်းခြေလျာထားငွေ)သည် ထိုနိုင်ငံ၏ ပြည်နယ်၊ မြို့နယ်၊ ကျေးရွာအဆင့်ဆင့်များ၏ လူမှုစီးပွားပြောင်းလဲမှုများအပေါ်တွင် ကြီးစွာသောသက်ရောက်မှုရှိပါသည်။ ရသုံးမှန်းခြေ ရေးဆွဲခြင်းဆိုသည်မှာ နိုင်ငံတော်အစိုးရကို ဗဟိုပြုကာ ဝန်ကြီးဌာနအဆင့်တွင်ဝန်ကြီးဌာနများ အားလုံးပါဝင်လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်တစ်ခုဖြစ်ပါသည်။ ထိုသို့ လုပ်ဆောင်ရာ တွင်မြို့နယ်အဆင့်မှအကောင်အထည်ဖော်ဆောင်ရွက်နေသော ဖွံ့ဖြိုးရေးစီမံကိန်းများနှင့် ဒေသနေပြည်သူများ အမှန်တကယ်လိုအပ်လျက်ရှိသော ဝန်ဆောင်မှုများ ကိုက်ညီရန်အရေးကြီးပါသည်။ ရသုံးမှန်းခြေရေးဆွဲခြင်း နှင့်ဆုံးဖြတ်ချက် ချမှတ်သည့် အဆင့် များတွင် ၎င်းတို့၏ လိုအပ်ချက်များ ပါဝင်နိုင်ရေးသည် အရေးကြီး သည့် ကဏ္ဍတစ်ရပ် ဖြစ်ပါသည်။

ယခုအစီရင်ခံစာသည် ရှမ်းပြည်နယ် တောင်ပိုင်း မြို့နယ် (၄)ခုရှိ ဖွံ့ဖြိုးရေးရန်ပုံငွေများနှင့်ပတ်သက်၍ဒေသနေပြည်သူများ၏သိရှိမှုနှင့်အမျိုးသမီးများ၏ပါဝင်ဆောင်ရွက်ခွင့်ရမှုတို့ကိုကနဦး စစ်တမ်းကောက်ယူမှုမှတွေ့ရှိ အစီရင်ခံခြင်းဖြစ်ပါသည်။ ယခုစစ်တမ်း အစီရင်ခံစာ သည် ရှမ်းပြည်နယ် တောင်ပိုင်း မြို့နယ် (၄)ခု(မိုးနဲ၊ လင်းခေး၊ ကွန်ဟိန်း၊ မိုင်းပန်)တွင် အိမ်ထောင်စု (၂၀၀)တို့ကို မေးမြန်းခြင်း ပြန်လည်စိစစ်ခြင်း ပြုလုပ် ထားသော စစ်တမ်း လေ့လာမှုပေါ်တွင် အခြေခံထားပါသည်။

ယခုစစ်တမ်းအစီအစဉ်အောင်မြင်စွာဆောင်ရွက်နိုင်ခြင်းနှင့်ကနဦးမှတ်တမ်းစာအုပ်ရရှိ နိုင် ရန် အတွက် စိတ် အားထက် သန် စွာ အကောင် အထည် ဖော် ခဲ့ ကြ သော

ကျွန်းတစ်ထောင်မြေဝန်ထမ်းများနှင့်အဖွဲ့သားများကိုလည်းကျေးဇူးတင်ရှိပါသည်။ ထို့ပြင် စစ်တမ်း လုပ်ငန်းအစီအစဉ် အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး အတွက် ငွေကြေး ဖြင့် ပံ့ပိုးခဲ့သော အလှူရှင် ဂျန်(GEN) အဖွဲ့ကိုလည်း လှိုက်လှဲစွာ အထူးကျေးဇူး တင်ရှိပါသည်။

၂။ စီမံကိန်းနောက်ခံ အကျဉ်း

အစိုးရမှအကောင်အထည်ဖော်ဆောင်ရွက်နေသည့်ဖွံ့ဖြိုးရေးစီမံကိန်းများအားဒေသ နေပြည်သူများမှ သိရှိမှုအတိုင်းအတာ နှင့် ၎င်းတို့အမှန်တကယ် လိုအပ်လျက်ရှိ သောဝန်ဆောင်မှုများအားသိရှိစေရန်အတွက်ဆောင်ရွက်ခြင်းဖြစ်သည်။ထိုတွေ့ရှိ ချက်များပေါ်တွင် မူတည်၍ ဒေသနေပြည်သူ လူထုများ အနေဖြင့်မြို့နယ်အဆင့် စီမံကိန်းရေးဆွဲရာတွင် ဆွေးနွေးတိုင်ပင်နိုင်မည့် အစီအစဉ်များ ဖန်တီးပေးခြင်းအား ဖြင့် ကျေးရွာနှင့် မြို့နယ်အတွင်း နေထိုင်ကြသော လူထုများအတွက် အမှန်တကယ် ထိရောက်ကောင်းမွန်သောစီမံချက်ရလဒ်များထွက်ပေါ်လာစေရန်ဖြစ်သည်။ထိုသို့ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင်အမျိုးသမီးများ၏ အခန်းကဏ္ဍနှင့် ၎င်းတို့ အတွက်ဦးစားပေးသည့် ဝန်ဆောင်မှုများကိုသိရှိပြီး ပိုမိုလုပ်ဆောင်နိုင်ရန် ရည်ရွယ် ပါသည်။

¹Oxfam၊မတ် ၁၄၊၂၀၁၆၊မြန်မာနိုင်ငံ၏ ကျား၊မရေးရာ အလေးပေးသော ဘတ်ဂျက် (ရသုံးမှန်ခြေ) လေ့လာခြင်း။

၃။ စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ချက်များ

၃.၁။ စီမံကိန်းမိတ်ဆက်ခြင်း

ရှမ်းပြည်နယ်အတွင်းရှိ လင်းခေးခရိုင်အဆင့် အစိုးရဌာနများ၊ လွိုင်လင်ခရိုင်အစိုးရ ဌာနများဖြင့်လည်းကောင်းလင်းခေးမြို့နှင့်ကွန်ဟိန်းမြို့တို့တွင်မြို့နယ်အုပ်ချုပ်ရေး မှူးများ၊ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ရပ်မိရပ်ဖများအပါအဝင်တွေ့ဆုံဆွေးနွေးမှုများ ကို၂၀၁၉ခုနှစ်အောက်တိုဘာလတွင်ပြုလုပ်ခဲ့ပါသည်။ထို့နောက်စီမံကိန်းမိတ်ဆက် ခြင်းကို ၂၀၁၉ခုနှစ် ဒီဇင်ဘာလအတွင်းတွင် မိုးနဲမြို့၊ မိုင်းပန်မြို့၊ လင်းခေးမြို့၊ နှင့်

ကွန်ဟိန်းမြို့နယ်တို့တွင်ပြုလုပ်ခဲ့ရာသက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှူးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊အမျိုးသမီးရေးရာ အဖွဲ့အစည်းများ၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၊ အရပ်ဖက်အဖွဲ့အစည်း များ နှင့်ရပ်မိရပ်ဖများက တက်ရောက်ခဲ့ကြပါသည်။ ထိုစီမံကိန်း မိတ်ဆက်ခြင်းတွင် ကျွန်းတစ်ထောင်မြေဖောင်ဒေးရှင်း၏အကောင်အထည်ဖော်ဆောင်ရွက်မည့်စီမံကိန်း နှင့် ပတ်သက်၍ အသေးစိတ် ဆွေးနွေးခဲ့သည်သာမက သက်ဆိုင်ရာ မြို့နယ်များမှ အစိုးရဌာနများ၊ အမျိုးသမီး အဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများမှလည်း အကြံပြုဆွေးနွေး ခဲ့ကြပါသည်။ထိုအကြံပြုဆွေးနွေးချက်များအားစီမံကိန်းအကောင် အထည်ဖော်မည့် လုပ်ငန်းစဉ်များတွင် ဖြည့်စွက် ဆောင်ရွက်ခဲ့ကြပါသည်။



မိုးနဲမြို့နယ် စီမံကိန်းမိတ်ဆက်



လင်းခေးမြို့နယ် စီမံကိန်းမိတ်ဆက်



မိုင်းပန်မြို့ စီမံကိန်းမိတ်ဆက်



ကွန်ဟိန်းမြို့ စီမံကိန်းမိတ်ဆက်

၃.၂။ စွမ်းရည်မြှင့်သင်တန်း ပြုလုပ်ခြင်းနှင့် စစ်တမ်းကောက်ရန် ပြင်ဆင်ခြင်း

စစ်တမ်းမကောက်ယူမှီကာလအတွင်းကျွန်းတစ်ထောင်မြေဖောင်ဒေးရှင်း၏ ကျား၊မ ရေးရာမူဝါဒရေးဆွဲခြင်းအတွက်သက်ဆိုင်ရာပညာရှင်များအားဖိတ်ကြား၍ Gender Training and Policy Workshop(၂)ရက်တာဆွေးနွေးပွဲနှင့်သင်တန်းကို ၂၀၂၀ ခုနှစ်ဇန်နဝါရီလတွင်တောင်ကြီးမြို့ကျွန်းတစ်ထောင်မြေသင်တန်းကျောင်းတွင်ပြုလုပ်ခဲ့ပါသည်။ ၂၀၂၀ ခုနှစ်ဖေဖော်ဝါရီနှင့်မတ်လတွင်စစ်တမ်းကောက်ယူမည့် ဒေသများမှခေါ်ယူထားသည့်သင်တန်းသားများကို(၅)ရက်တာအခြေခံကျား၊မရေးရာ အသိပညာနှင့် ကျား၊မ တန်းတူညီမျှမှု အရေးပေးသော ဘတ်ဂျက် ရေးဆွဲခြင်း

(Basic Gender Awareness and Gender Budgeting Training)သင်တန်းကို ကျင်းပပြုလုပ်ခဲ့ပါသည်။ထိုသင်တန်းမှစစ်တမ်းကောက်ယူမည့်မေးခွန်းများပြင်ဆင်ခြင်း၊စစ်တမ်းကောက်ယူမည့်ဒေသများအတွက်အသေးစိတ်ပြင်ဆင်ဆောင်ရွက်မှုများကို ပြုလုပ်ခဲ့သည်။



၂၀၂၀ခုနှစ် ဖေဖော်ဝါရီနှင့် မတ်လတွင် ပြုလုပ်ခဲ့သော သင်တန်း

၂၀၂၀ခုနှစ် မတ်လတွင် သင်တန်းတက်ထားသော သင်တန်းသားများမှ မိုးနဲ၊ ကွန်ဟိန်းနှင့် မိုင်းပန်မြို့ များတွင်အခြေခံ ကျား၊မရေးရာတန်းတူညီမျှမှု အသိပညာဖြန့်ဝေခြင်းများကိုပြုလုပ်ခဲ့ကြသည်။ လင်းခေးမြို့နယ်တွင် ကျင်းပရန် စီစဉ်ထားသော်လည်း COVID 19 ကာလအတွင်းတွင် လူစုလူဝေး မပြုလုပ်ရန် ညွှန်ကြားထားသည့် အတွက် အသိပညာဖြန့်ဝေခြင်းကို လုပ်ဆောင်နိုင်ခြင်းမရှိပါ။



မိုးနဲ၊ ကွန်ဟိန်း၊ မိုင်းပန်မြို့တွင် ပြုလုပ်ခဲ့သော ကျား၊မရေးရာ အခြေခံ အသိပညာဖြန့်ဝေခြင်း

ထို့နောက် ကျန်းတစ်ထောင်မြေ ဖောင်ဒေးရှင်း ဝန်ထမ်းများနှင့် သင်တန်းသားများမှ အဖွဲ့(၄)ဖွဲ့ခွဲ၍ မိမိတို့ တာဝန်ကျရာ သက်ဆိုင်ရာ မြို့များတွင် စစ်တမ်းကောက်ယူခြင်းများကို လုပ်ဆောင်ခဲ့ပါသည်။ ထိုသို့လုပ် ဆောင်ရာတွင် သက်ဆိုင်ရာ မြို့နယ်များမှ ရပ်မိရပ်ဖများ၊ ဒေသနေပြည်သူများ နှင့် အစိုးရ ဌာနများမှ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြပါသည်။








၄။ တွေ့ရှိချက်များ

၄.၁။ ဒေသနေပြည်သူများ ဒေသဖွံ့ဖြိုးရေးစီမံကိန်းနှင့်ပတ်သက်၍ သတင်း အချက်အလက်ရရှိမှုနှင့် သိရှိမှု

အစိုးရဌာနဆိုင်ရာများမှဆောင်ရွက်အကောင်အထည်ဖော်မည့်လုပ်ငန်းစီမံကိန်းများတွင်သက်ဆိုင်ရာနယ်ပယ်ဒေသအလိုက်လူထုများလည်းသိရှိရန်လိုအပ်ပြီးထိုသို့သိရှိရန်အတွက်သတင်းအချက်အလက်များရောက်ရှိရရှိနိုင်ရန်လည်းဆောင်ရွက်ပေးရမည်ဖြစ်သည်။ ထိုသို့ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ဖွံ့ဖြိုးရေးရန်ပုံငွေများအား စီမံခန့်ခွဲသည့်ကဏ္ဍတွင်ဒေသခံများမှဒေသဖွံ့ဖြိုးရေးစီမံခန့်ခွဲမှုနှင့် ပတ်သက်၍ သတင်းရရှိ နားလည်နိုင်မှသာလျှင် ၎င်းတို့လိုအပ်ချက်များကို ကျေးရွာ/ ရပ်ကွက်အုပ်ချုပ်ရေးမှူးများသို့လည်းကောင်းသက်ဆိုင်ရာမြို့နယ်အဆင့် ဌာနဆိုင်ရာ များသို့လည်းကောင်းတင်ပြနိုင်မည်ဖြစ်သည်။ အစိုးရဌာနမှအကောင်အထည်ဖော်နေသည့် ဒေသဖွံ့ဖြိုးရေးစီမံကိန်းများနှင့်ပတ်သက်၍ရမ်းပြည်နယ်တောင်ပိုင်း(၄)မြို့နယ်အတွင်းရှိဒေသနေပြည်သူ (၂၀၀)ဦးကိုတွေ့ဆုံမေးမြန်းကာ စစ်တမ်းကောက်ယူခဲ့ပါသည်။ ဒေသအတွင်းလုပ်ဆောင်မည့်ဖွံ့ဖြိုးရေးစီမံကိန်းများသည်ဒေသနေပြည်သူများအပေါ်တွင် သက်ရောက်မှုရှိပြီး စီမံကိန်းနှင့်ပတ်သက်၍ ဒေသနေပြည်သူများ သိရှိမှုကိုမေးမြန်းရာတွင်ဒေသဖွံ့ဖြိုး ရေးစီမံကိန်းအား ၁၅၉ဦး (၇၉%) ကြားဖူးကြောင်းတွေ့ရှိရပြီး၊ ၄၁ဦး(၂၁%)မှာမကြားဖူးကြကြောင်းဖြေကြားကြပြီး အမျိုးသမီးများမှ အမျိုးသားများထက်ပို၍ ကြားဖူးကြောင်းကို တွေ့ရှိ ရပါသည်။



ထို့နောက်၎င်းတို့သိရှိသည့်ဖွံ့ဖြိုးရေးစီမံကိန်းများအားခေါင်းစဉ်အလိုက်ခွဲ၍ မေးမြန်းသည့်အခါတွင် ဖြေကြားသူ(၉၂)ဦးသည် မြစ်မီးရောင်စီမံကိန်းကို သိရှိကြောင်းနှင့် ဖွံ့ဖြိုးရေးစီမံကိန်းနှင့် ပတ်သက်၍ မကြားဖူးကြောင်း ဖြေကြားသူ(၃၈)ဦး ရှိသည်ကို တွေ့ရပါသည်။ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေနှင့် ပတ်သက်၍ ကြားဖူးသူ(၃၁)ဦးရှိသည် ဟု ဖြေကြားသည်ကိုတွေ့ရသည်။ မိမိကိုယ်တိုင်နေထိုင်လျက် ရှိသည့်ဒေသအတွင်းမှ ကျေးရွာဖွံ့ဖြိုးရေးအစီအစဉ် ကိုသိရှိသူမှာ(၁၃)ဦးသာရှိ၍ သိရှိသူအလွန်နည်းပါးကြောင်း တွေ့ရှိရသည်။ ပြည်ထောင်စုအဆင့်ဖြစ်သော အမျိုးသားအဆင့် လူထုဗဟိုပြု စီမံကိန်း နှင့် လွှတ်တော်ရန်ပုံငွေကို သိရှိသူမှာ (၂)ဦး နှင့် (၆)ဦးသာရှိ၍ အလွန်နည်းပါးပါသည်။ မြို့နယ်အဆင့် အုပ်ချုပ်ရေးမှူးများ၊ သက်ဆိုင်ရာ ဌာနဆိုင်ရာများ နှင့် လွှတ်တော်ကိုယ်စားလှယ် များက စီမံကိန်း မရေးဆွဲမှီ အချိန်ကာလကတည်းကပင်ပြည်သူလူထု ပူးပေါင်းပါဝင်သော ဒေသဖွံ့ဖြိုးရေး စီမံကိန်း ဖြစ်စေရန် ဒေသနေပြည်သူလူထုများထံသို့ သွားရောက်ခြင်း၊ တင်ပြခြင်း ၊ ကွင်းဆင်းဆောင်ရွက်ခြင်း နှင့် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ရန် လိုအပ်လှပါသည်။




ပွင့်လင်းမြင်သာမှုဆိုသည့် ကဏ္ဍတွင် သက်ဆိုင်ရာ ဒေသနေပြည်သူများမှ သတင်းအချက်အလက်ရရှိမှု၊ လက်လှမ်းမီမှုနှင့် သတင်းရရှိသည့် အရင်းအမြစ်များသည် လည်းအရေးပါသည့်ကဏ္ဍတစ်ခုဖြစ်ပါသည်။အထက်ပါဒေသဖွံ့ဖြိုးရေးစီမံကိန်းများနှင့်ပတ်သက်၍ ဒေသနေပြည်သူများမှ သတင်း အချက်အလက်များကို မည်သို့သိရှိ ရရှိပါသနည်းကို မေးမြန်းခဲ့ပါသည်။ အောက်ပါ ဇယား(၃)အရ ဖြေကြားသူ (၂၀၀)ဦးတွင် (၁၁၀)ဦးမှ ရပ်ကွက်/ကျေးရွာလူကြီးထံမှ ကြားသိရပြီး၊ အိမ်နီးခြင်းနှင့်အခြားနေရာများမှသာသိရှိရခြင်းဖြစ်သည်ဟုဖြေကြားသည်ကိုတွေ့ရပါသည်။ ကြော်ငြာနှင့်သတင်းစာ များမှ ကြားသိရမှု နည်းပါး နေသည်ကို တွေ့ရပါသည်။

အများပြည်သူများ လွယ်ကူစွာ ရယူနိုင်ရန် နှင့် လိုအပ်သည့်အကူအညီများ တင်ပြနိုင်ရန်အတွက် အလွယ်တကူ ဆက်သွယ်နိုင်မည့် အီးမေးလ် ဖုန်းနံပါတ်များကို သက်ဆိုင်ရာအလိုက် ဖေ့ဘွတ်လူမှု ကွန်ယက်စာမျက်နှာများတွင် ဖော်ပြထားရှိရန် လိုအပ်ပါသည်။ အစိုးရအကောင်အထည်ဖော် နေသည့် စီမံကိန်းများကို ပြည်သူများထံသို့ ပွင့်လင်းမြင်သာမြန်ဆန်မှုဖြင့် သတင်းအချက်အလက်များ လွယ်ကူစွာ စီးဆင်းကာ ဒေသခံပြည်သူလူထုများ မှ ထိုသတင်းအချက်အလက်ကို အသုံးပြုပြီး အားကောင်းသည့် ပြည်သူ့ဗဟိုပြုစနစ်ထွက်ပေါ်လာ စေရန်လိုအပ်လှပါသည်။

ထို့ကြောင့်အစိုးရဌာနဆိုင်ရာများအနေဖြင့်ပိုမိုကောင်းမွန်သည့်ပြည်သူ့ဝန်ဆောင်မှုများလုပ်ဆောင်ရာ တွင်ပြည်သူ့ဗဟိုပြု စနစ်ကောင်းမွန်စွာ လည်ပတ်နိုင်ရေးနှင့်

ပြည်သူများ၏လိုအပ်ချက်များကိုထိရောက်စွာဖြည့်ဆည်းပေးနိုင်ရေးအတွက် ပြည်သူများမှတိုက်ရိုက်သိရှိတင်ပြပေးနိုင်သည့်ယန္တရားများအားဆောင်ရွက် ပေးရန် အထူးလိုအပ်လှပါသည်။ ဇယား(၃)ကိုကြည့်ပါ။




၄.၂။ ဒေသနေပြည်သူများ၏ ပူးပေါင်းပါဝင်ခွင့်ရမှု


အစိုးရဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်နေသည့် စီမံကိန်းများတွင် ဒေသနေ ပြည်သူလူထုများ၏ လိုအပ်ချက်ကို ထင်ဟပ်စေနိုင်သော အသံများနှင့်ပူးပေါင်း ပါဝင်ခွင့်သည်လည်း အရေးပါပြီး ၎င်းပါဝင်ခွင့် များသည် ဆုံးဖြတ်ချက်ချမှတ်ရာတွင် ဘက်ပေါင်းစုံသောဆွေးနွေးမှုရလဒ်များမှပိုမိုထိရောက်သောစီမံကိန်း လုပ်ဆောင် မှုကို ဖြစ်ပေါ်စေပါသည်။

မိမိတို့ မေးမြန်းခဲ့သည် ဒေသနေပြည်သူများ၏ ဖြေကြားအရ မြို့နယ်မှ အပတ်စဉ် (သို့) လစဉ်ပြုလုပ်သည့်အစည်းအဝေးပွဲများ ဖိတ်ကြားခံခွင့်ရဖူးပါသလား မေးမြန်းရာ တွင် ဖြေကြားသူ (၂၀၀)ဦးမှ ဖိတ်ကြားခံရသူ ၄၇ဦး(၂၃%) သာရှိပြီး ဖိတ်ကြားမခံရ သူ ၁၅၃ဦး(၇၇%) တွေ့ရှိရပါသည်။ ဖိတ်ကြားခံရသူများအား မေးမြန်းရာတွင် လည်း ၎င်းတို့အများစုမှာ အစည်းအဝေးပွဲ တက်ရောက်သူ အနေဖြင့်သာ ပါဝင် တက်ရောက် ခြင်းဖြစ်ပြီး(၂)ရာခိုင်နှုန်းခန့်သာလျှင် ဆုံးဖြတ်ချက်ချသူ အဖြစ်တက် ရခြင်း ဖြစ်သည်ကို တွေ့ရသည်။ အစိုးရဌာနဆိုင်ရာများအနေဖြင့် ဒေသခံပြည်သူ


များနီးကြားတက်ကြွစွာပူးပေါင်းပါဝင်နိုင်ရေးနှင့် ၎င်းတို့၏လိုအပ်ချက်များကို ပွင့်လင်းစွာတင်ပြနိုင်ရေးအတွက် ပြည်သူများနှင့် မကြာခဏတွေ့ဆုံဆွေးနွေးကာ ၎င်းတို့အား နွေးထွေးယုံကြည်ကိုးစားနိုင်သည့် ရပ်ဝန်း တစ်ခု ပြုလုပ်ပေးရန် လိုအပ်ပါသည်။ ဘာသာစကားဆိုင်ရာအခက်အခဲများကို ဖြေလျှော့သည့် အနေဖြင့် သက်ဆိုင်ရာဒေသတွင် သက်ဆိုင်ရာ ဒေသခံ တိုင်းရင်းသားများကို ဝန်ထမ်း အဖြစ် ခန့်အပ်ပေးရန် လိုအပ်လှပါသည်။ ဇယား (၄)နှင့် (၅) ကိုကြည့်ပါ။



ရပ်ကွက်ကျေးရွာ အတွင်းရှိ လိုအပ်ချက်များကို တင်ပြခြင်း၊ ဆွေးနွေးခြင်း၊ အကူညီ တောင်းခြင်းများနှင့် ပတ်သက်၍ ဒေသနေပြည်သူများမှ သက်ဆိုင်ရာ ကျေးရွာ အုပ်ချုပ်ရေးမှူး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး တို့အား တင်ပြတောင်းဆိုဖူးသည်များ ပြုလုပ်ဖူးပါသလား မေးမြန်းရာတွင် (၅၉)ဦး ၂၉%သာ တင်ပြတောင်းဆိုဖူးပြီး မတောင်းဆိုဖူးသည့် ဦးရေမှာ (၁၄၁)ဦးရှိကာ ၇၁%အထိ များပြားနေသည်ကို ဇယား(၆)တွင်တွေ့ရပါသည်။




ထို့ပြင် ဒေသခံပြည်သူလူထုများ၏ အမှန်တကယ်လိုအပ်ပြီး ဦးစားပေး လုပ်ဆောင် လိုသော ကဏ္ဍများကိုမေးမြန်းသည့် အခါတွင်လည်း ပထမဦးစားပေးအနေဖြင့် လမ်းပန်းဆက်သွယ်ရေး၊ ဒုတိယဦးစားပေး အနေဖြင့် ပညာရေး၊ တတိယဦးစားပေး အနေဖြင့် စီးပွားရေးဟုဖြေကြားခဲ့ကြသည်ကိုတွေ့ရှိရပါသည်။ စီးပွားရေးဟု ဆိုရာ တွင် လယ်ယာထွက်ကုန်သီးနှံ ခိုင်မာသည့်ဈေးကွက် ဖြစ်ပေါ်လာစေရန်အတွက် ဖြစ်ကြောင်း နောက်ဆက်တွဲ ဖြေကြားကြပါသည်။ ဇယား(၇)ကိုကြည့်ပါ။



လေ့လာဆန်းစစ်မှုများအရ၎င်း(၄)မြို့နယ်တွင်နေထိုင်ကြသောဒေသခံပြည်သူများ အနေဖြင့်ရပ်ကွက်ကျေးရွာအတွင်းရှိလိုအပ်ချက်များကိုတင်ပြခြင်း၊ဆွေးနွေးခြင်း၊ အကူအညီတောင်းခြင်းများ ပြုလုပ်ဖူးပါသလား ဟု မေးမြန်းရာ လူဦးရေ (၂၀၀) ဦး တွင် တင်ပြတောင်းဆို ဖူးသူ (၅၉) ဦးသာရှိပြီး ၊ မတောင်းဆိုဖူးသူ(၁၄၁)ဦး ရှိ ကြောင်း တွေ့ရပါသည်။ မတောင်းဆိုဖူးသူမှာ ၇၁% ရှိပါသည်။


မိမိတို့၏ဒေသခံပြည်သူလူထုများမှာအစိုးရကပြုလုပ်သောဒေသဖွံ့ဖြိုးရေးစီမံကိန်း များနှင့် ပြည်သူ့ဗဟိုပြုစနစ် ယန္တရားအောင်မြင်စေရန်၊ မိမိတို့၏ဒေသနှင့်ကိုက်ညီ သော စီမံကိန်း ဖြစ်စေရန်အတွက် ယခုထက်ပိုမို၍ ပြည်သူလူထုများ စိတ်ဝင်စားစွာ ပူးပေါင်းပါဝင်အားဖြည့်သင့်ပါသည်။




၄.၃။ အမျိုးသမီးများ၏ အခန်းကဏ္ဍ။

အစိုးရမှ ပြုလုပ်သော စီမံကိန်းများတွင် ကျား၊မ အလေးပေး၍ဆောင်ရွက်ခြင်းသည် နောက်ပိုင်းစီမံကိန်းအကောင်အထည်ဖော်သည့်အခါတွင်အကျိုးသက်ရောက်မှုများစွာ ရှိလေသည်။ အမျိုးသမီးများ၏ လိုအပ်ချက် များနှင့် အခက်အခဲများမှာ အမျိုးသမီး များသာလျှင် ပိုမိုသိရှိ၍ ၎င်းတို့၏ လိုအပ်ချက်များ ဦးစားပေးလိုသည့် ကဏ္ဍများ သည်ဆုံးဖြတ်ချက်ချမှတ်ရာတွင်ပါဝင်ခွင့်သည် အရေးကြီးသည်။ ထို့ပြင် အမျိုးသမီး များ၏ အခန်းကဏ္ဍနှင့်ပတ်သက်၍ သက်ဆိုင်ရာ မြို့နယ်များတွင် ဆောင်ရွက်ပေး နိုင်သော အဖွဲ့အစည်းများအား လက်လှမ်းမီသိရှိမှုမှာလည်း အရေးပါသည်။


အမျိုးသမီးများ၏ အရေးနှင့်ပတ်သက်၍ ကူညီဆောင်ရွက် အကောင်အထည်ဖော်နေ သောအဖွဲ့အစည်းများကိုရှိပါသလား မေးမြန်းရာတွင်မြို့နယ်(၄) မြို့နယ်ရှိ လူဦးရေ (၂၀၀)ဦးတွင် ရှိပါသည်ဟု ဖြေဆိုသူမှာ (၈၆%) ရှိပြီး၊ မရှိပါ ဟုဖြေဆိုသူမှာ (၁၄%) ရှိပါသည်။ ထို့အပြင်လေ့လာ ဆန်းစစ်မှုအရ အမျိုးသမီးများ ကြိုတွေ့ရသော အခက်အခဲများအတွက် ထုတ်ဖော် ပြောကြားနိုင်သော နည်းလမ်းများ၊ ဌာနများကို သိပါသလားဟု မေးမြန်းရာ (၃၇)% က သိရှိကြောင်း နှင့် (၆၃)% က မသိရှိကြပါ ကြောင်း ဖြေကြားကြပါသည်။



မြို့နယ်(၄)မြို့နယ်တွင်အမျိုးသမီးရေးရာအဖွဲ့များမိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းများ ရှိပါသည်။ အမျိုးသမီးများ ကြိုတွေ့နေရသော အခက်အခဲများအတွက် ထိုဌာနများသို့ ပွင့်လင်းအားကိုးစွာ တိုင်ပင်နိုင်ရေးအတွက် သက်ဆိုင်ရာ အစိုးရဌာနဆိုင်ရာများနှင့် အမျိုးသမီးရေးရာ အဖွဲ့များမှ ဒေသနေ ပြည်သူလူထုနှင့် အမျိုးသမီးများအား ၎င်းတို့အဖွဲ့၏ လုပ်ဆောင်ချက်များ၊ တာဝန်နှင့် ဝတ္တရားများကို မကြာခဏရှင်းပြကာအမျိုးသမီးများ၏ဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက်သင်တန်းများ ဆွေးနွေးပွဲများ၊ အခမ်းအနားများနှင့် အမျိုးသမီးများဆိုင်ရာ လှုပ်ရှားမှုတွင် ပါဝင်လာရေးအားကောင်းစွာ လှုံ့ဆော်ပေးသင့်ပါသည်။




အမျိုးသမီးများ အတွက်မည်သည့်ကဏ္ဍများ ကိုပိုမိုတိုးမြှင့် ဆောင်ရွက်စေလိုပါ သနည်းဟု မေးမြန်းရာ အမျိုးသမီးကဏ္ဍများဖွံ့ဖြိုး တိုးတက်စေရေး အတွက် ပညာရေးသည် ဦးစားပေး(၁) ၊ ကျန်းမာရေးကဏ္ဍတွင် ဦးစားပေး(၂) နှင့် စီးပွားရေး ကဏ္ဍတွင် ဦးစားပေး(၃)ဟု ဖြေကြားကြပါသည်။ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရန် ပညာရေး၊ ကျန်းမာရေးနှင့် စီးပွားရေးကဏ္ဍများ ကိုဦးစားပေးလုပ်ဆောင်ပေးရန် ကောက်ခံရရှိသော အချက်အလက်များအရသိရှိရပါသဖြင့် ထိုကဏ္ဍများ တိုးတက် စေရန် တာဝန်ရှိသူများမှ ပံ့ပိုးကူညီ ဆောင်ရွက် သင့်ပြီး ဘတ်ဂျက်များကိုလည်း ထိုကဏ္ဍများအတွက် လုံလောက်စွာခွဲတမ်းချ သုံးစွဲသင့်ပါသည်။



မြို့နယ်အစည်းအဝေးပွဲ များတွင်အမျိုးသမီးများ ပါဝင်ရန် ဖိတ်ကြားခံရခြင်းရှိပါ သလားဟုမေးမြန်းရာတွင် ဖိတ်ကြားမခံရသူ (၄၃%)ရှိနေပြီး၊ (၃၂%) ကဖိတ်ကြား ခံရကာ (၂၅%) မသိရှိဟု တွေ့ရှိရပါသည်။ ထိုသို့ ဖိတ်ကြားခံရမှု နည်းပါးခြင်း ကြောင့် မိမိတို့၏ရပ်ရွာအရေး ၊ အမျိုးသမီးများနှင့် ကလေးများအရေးတွင် ဆုံးဖြတ် နိုင်ခွင့်ရှိသူဦးရေမှာ နည်းပါးသွားနိုင်ပါသည်။ ထို့ကြောင့် အမျိုးသမီးဆိုင်ရာ ကဏ္ဍ တွင် ဆုံးဖြတ်ချက် ကောင်းမွန်မှန်ကန်မှုတစွာ ချမှတ်နိုင်ရေး ဒေသခံအမျိုးသမီးများ အား အစည်းအဝေးများတွင် ဖိတ်ကြားရုံသာမက ဆွေးနွေးဆုံးဖြတ်နိုင်သည့် ကိစ္စ ရပ်များကို ဖော်ဆောင်ပေးသင့်ပါသည်။


ဇယား(၁၂)။ မြို့နယ် အစည်းအဝေးပွဲများတွင် အမျိုးသမီးများ ပါဝင်ရန် ဖိတ်ကြားခံရခြင်းရှိပါသလား။



လေ့လာဆန်းစစ်မှုအရ ရပ်ကွက် ၊ ကျေးရွာ နှင့် မြို့နယ် အစည်းအဝေးပွဲများ၏ ဆုံးဖြတ်ချက်ချမှတ်သည့် ကိစ္စရပ်များတွင် အမျိုးသမီးများ ပိုမိုပါဝင်သင့်သလား ဟု မေးမြန်းရာ ဖြေကြားသူ(၈၈%) က ထင်ပါသည်။ (၁၂%) က မထင်ပါ ဟု ဖြေကြားထားပါသည်။

ထိုတွေ့ရှိချက်အရ ရပ်ကွက်၊ကျေးရွာနှင့် မြို့နယ်အစည်းအဝေးပွဲများ၏ ဆုံးဖြတ်ချက်ချမှတ်သည့် ကိစ္စရပ်များတွင် အမျိုးသမီးများ ပိုမိုပါဝင်လာစေရေး အစိုးရဌာနဆိုင်ရာများ နှင့် သက်ဆိုင်ရာများက ဦးစားပေး လုပ်ကိုင်သင့်ပါသည်။

ဇယား(၁၃)။ ရပ်ကွက်ကျေးရွာအုပ်စု၊ကျေးရွာနှင့် မြို့နယ်အစည်းအဝေးပွဲများ ဆုံးဖြတ်ချက် ချမှတ်သည့် ကိစ္စရပ်များတွင် အမျိုးသမီးများ ပိုမိုပါဝင်သင့်ပါသလား။



အထက်ပါတွေ့ ရှိချက်များသည်ကနဦး တွေ့ရှိချက်များဖြစ်ပြီး ထိုတွေ့ရှိချက်များ ပေါ် မူတည်၍ အစိုးရမှ ဆောင်ရွက်လျက်ရှိသော စီမံကိန်းများ၊ ဝန်ဆောင်မှုများနှင့် ပတ်သက်၍ မိုးနဲ၊ လင်းခေး၊ ကွန်ဟိန်းနှင့် မိုင်းပန်မြို့များတွင် လူထုဗဟိုပြု စီမံကိန်း များ ပိုမိုအားကောင်းလာစေရန် နှင့် ကျား၊မ အလေးပေးသော စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရန် လိုအပ်ချက်ရှိသည်ကို ကနဦးတွေ့ရှိရပါသည်။

၅။အကြံပြုသုံးသပ်ချက်။

အစိုးရဌာနဆိုင်ရာများနှင့်ပတ်သက်၍

- အများပြည်သူများသတင်းလွယ်ကူစွာရယူနိုင်ရန်နှင့်လိုအပ်သည့်အကူအညီများ တင်ပြ နိုင်ရန်အတွက်အလွယ်တကူဆက်သွယ်နိုင်မည့်အီးမေးလ်ဖုန်းနံပါတ်များ ကိုသက်ဆိုင်ရာအလိုက်ဖေ့ဘွတ်လူမှုကွန်ယက်စာမျက်နှာများတွင်ဖော်ပြထားရှိ ရန်လိုအပ်ပါသည်။
- အစိုးရအကောင်အထည်ဖော်နေသည့်စီမံကိန်းများကို ပြည်သူများထံသို့ပွင့်လင်း မြင်သာမြန်ဆန်မှုဖြင့်သတင်းအချက်အလက်များလွယ်ကူစွာစီးဆင်းကာဒေသခံ ပြည်သူလူထုများ မှ ထိုသတင်းအချက်အလက်ကိုအသုံးပြုပြီးအားကောင်းသည့် ပြည်သူ့ဗဟိုပြုစနစ် ထွက်ပေါ်လာစေရန်လိုအပ်လှပါသည်။
- အစိုးရဌာန ဆိုင်ရာများ အနေဖြင့် ပိုမိုကောင်းမွန်သည့် ပြည်သူ့ ဝန်ဆောင်မှုများ လုပ်ဆောင်ရာတွင်ပြည်သူ့ဗဟိုပြုစနစ်ကောင်းမွန်စွာလည်ပတ်နိုင်ရေးနှင့်ပြည်သူ များ၏ လိုအပ်ချက်များကို ထိရောက်စွာ ဖြည့်ဆည်းပေး နိုင်ရေးအတွက် ပြည်သူ များမှတိုက်ရိုက်သိရှိတင်ပြပေးနိုင်သည့်ယန္တရားများပိုမိုထိရောက်စွာဆောင်ရွက် ပေးရန်လိုသည်။

- မြို့နယ်အဆင့် အုပ်ချုပ်ရေးမှူးများ၊ သက်ဆိုင်ရာဌာနဆိုင်ရာများနှင့်လွှတ်တော် ကိုယ်စားလှယ် များမှ စီမံကိန်း မရေးဆွဲမှီ၊ ရေးဆွဲစဲနှင့် စီမံကိန်း အတည်မပြုမှီ အချိန်ကာလအတွင်း ပြည်သူလူထုပူးပေါင်းပါဝင်သော ဒေသဖွံ့ဖြိုး ရေးစီမံကိန်း ဖြစ်စေရန်ဒေသနေပြည်သူလူထုများ ထံသွားရောက်ခြင်း၊ ကွင်းဆင်းဆောင်ရွက် ခြင်းနှင့် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်သင့်ပါသည်။
- အစိုးရဌာနဆိုင်ရာများအနေဖြင့် ဒေသခံပြည်သူများ နီးကြားတက်ကြွစွာပူးပေါင်း ပါဝင်နိုင်ရေးနှင့် ၎င်းတို့၏လိုအပ်ချက် များကို ပွင့်လင်းစွာ တင်ပြနိုင်ရေးအတွက် ပြည်သူများနှင့် မကြာခဏတွေ့ဆုံ ဆွေးနွေးကာပြည်သူများယုံကြည်ကိုးစားနိုင် သည့် ရပ်ဝန်းတစ်ခုပြုလုပ်ပေးသင့်ပါသည်။
- ဘာသာစကားဆိုင်ရာ အခက်အခဲများကို ဖြေလျော့သည့်အနေဖြင့်သက်ဆိုင်ရာ ဒေသတွင် သက်ဆိုင်ရာ ဒေသနေ တိုင်းရင်းသားများကို ဝန်ထမ်း အဖြစ် ပိုမိုခန့် အပ်ပေးရန်လည်း အကြံပြုလိုသည်။

အမျိုးသမီးကဏ္ဍနှင့်ပတ်သက်၍

- သက်ဆိုင်ရာ အစိုးရ ဌာနဆိုင်ရာများ နှင့် အမျိုးသမီးရေးရာ အဖွဲ့များမှ ဒေသနေ ပြည်သူလူထုနှင့် အမျိုးသမီး များအား စည်းရုံးလှုံ့ဆော်မှုပြုခြင်း ၊ အစည်းအဝေး ဖိတ်ကြားခြင်းနှင့်ဆုံးဖြတ်ချက်ချမှတ်သူနေရာများတွင်ပါဝင်လာစေရေးဦးစားပေး ဆောင်ရွက်ပေးသင့်ပါသည်။
- အစိုးရမှအကောင်အထည်ဖော်နေသည့် စီမံကိန်းများကိုမပြုလုပ်မီကပင်ဒေသတွင်း ရှိ အမျိုးသမီး၊ အမျိုးသားများနှင့် တိုင်ပင် ဆွေးနွေးခြင်း ပြုလုပ်သင့်ပါသည်။ ၎င်း အပြင် အမျိုးသမီးတို့၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေး နိုင်သော လုပ်ငန်းစဉ်များ ဖော်ဆောင်နိုင်ရန် အမျိုးသမီးတို့၏လိုအပ်ချက်စစ်တမ်းကိုပါကောက်ခံသင့်သည်။ သို့မှသာ စီမံကိန်းအတွက် ဘတ်ဂျက်များရေးဆွဲရာတွင် အမျိုးသမီး၊အမျိုးသားတို့ အတွက် ထိရောက်သော လုပ်ငန်းစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ရေးဆွဲနိုင်မည် ဖြစ်ပါသည်။

- အမျိုးသမီးများ၏ ရင်ဆိုင်တွေ့ကြုံ နေရသော အခက်အခဲများ၊ အကြမ်းဖက်မှုများ၊ ခွဲခြားမှုများကိုထိရောက်စွာဖြေရှင်းပေးနိုင်ရန်အတွက်ဒေသတွင်းအမျိုးသမီးအရေး ကိုပြုလုပ်နေသော အဖွဲ့အစည်း များ အနေဖြင့် ချိတ်ဆက်မှုပိုမိုအားကောင်းအောင် လုပ်ဆောင်ပြီး အမျိုးသမီးများနှင့် ပုံမှန်ထိတွေ့ကာ အမျိုးသမီးများ လက်လှမ်းမီနိုင် သော ဝန်ဆောင်မှုများ၊ သတင်းအချက်အလက်များ ပေးနိုင်ရေးကို စီမံဆောင်ရွက် သင့်ပါသည်။
- အမျိုးသမီးများဆုံးဖြတ်ချက်ချသည့်ကဏ္ဍတွင်ပိုမိုပါဝင်လာစေရေးအတွက်မူဝါဒများ၊ ဘတ်ဂျက်များ ချမှတ်ကာ ဆောင်ရွက်သင့်ပါသည်။

အမှတ်(၂၁၂) အရှေ့မြို့ပတ်လမ်း၊ မင်္ဂလာဦးရပ်၊ တောင်ကြီးမြို့။

Email : khgf501@gmail.com